

ခင်အိုင်းမြှောက် က၊ <khin on: hmyaut> (古)娶, 娶亲  
ခင် I က၊ <khin:> ①铺, 铺开, 铺设: ကွဲ့ပါ ~ သည်။  
铺柏油。/ လမ်း ~ သည်။ 铺路。/ အိုင်ရာ ~ သည်။  
铺床单。/ တံတား ~ သည်။ 筑桥。/ ကျော ~ သည်။  
平躺。②撒: ပန်း ~ သည်။ 撒花。/ ဖိုက် ~ သည်။ 撒网。  
③扔(铁环、石片等): ထွေ့ ~ သည်။ (儿童)扔石片玩。  
④有条理地安排: ဆိုင် ~ သည်။ 开设店铺, 摆好铺面。  
/ တပ် ~ သည်။ 布阵。/ တထိန် ~ သည်။ 举行布施袈裟会。  
/ ပွဲ ~ သည်။ 举行活动。/ ဓာတ် ~ သည်။ 演戏。  
/ သဘင် ~ သည်။ 演戏。/ စစ် ~ သည်။ 打仗, 开战。  
⑤讲开场白, 开始说话: ဝေား ~ သည်။ 讲开场白。  
/ နိဂုံး ~ သည်။ 讲开场白。II နဲ့ <khin:> (合)  
①铺的床单、桌布等, 如: ဝာပွဲ ~ 桌布。/ အိုင်ရာ ~  
床单②大块的田园, 如: ပွဲ ~ 豆地 / ပြောင်းပွဲ ~ 玉米  
地③景色, 如: ရွှေမြောင်း ~ 风景④事情, 如: တရေးအ  
~ 事件 / စိရင် ~ စိရင်ဖွှဲ့ 处理的案件⑤表示钱多,  
如: ငွောသန် ~ ခန့်ချုပ်သာသည်။ 家富万贯。

ခင်ကျင်း က၊ <khin: kyin:> 布置, 安排; 举行: ပွဲလင်းသင် ~ ကြသည်။ 安排节日活动。/ ~ တပ်သည်။ 演出。

ခင်ကြီးခင်းယော် နဲ့ <khin: gyi: khin: nge> 大小事情

ခင်နိုး နဲ့ <khin: hni:> (坐垫、褥子一类的) 铺垫物

ခင်နိုးပြောက် နဲ့ <khin: hni: byaut> ①花坐垫, 花卧垫, 花  
地毯 ②古代缅甸大臣穿的长礼服

ခင်နိုးအုံး နဲ့ <khin: hni: on:> 枕头

ခင်ပျဉ်းချော် နဲ့ <khin: byin> 铺地板用的木板

ခင်ပြောက် က၊ <khin: pyet> 铺, 盖

ခင်းဘာမ်း နဲ့ <khin: hlwan:> 床单  
..... ခေါင် ..... ပဲ ပါ <... khaun'... khe:> 极难, 很难:  
ဖြစ်ခေါင်ဖြစ် 亂很难发生 / ရခေါင်ရခြား 亂很难得到 / တွေ့ခေါင်တွေ့ခြား  
亂很难碰到 / ရောင်ခေါင်ရောင်ခြား 亂很难走到

ခေါင် I နဲ့ <khaun> ①= ခေါင်ရည် ②屋脊 ③顶点  
သည်လူအတတ်အလိမ္မာတွင် ~ ပဲ။ 这人聪明绝顶。④马的两个门牙 ⑤马尾, 鸡尾 ⑥袈裟的中部 ⑦(掸邦方言)  
生铁块 II နဲ့ <khaun> ①(地势) 极高: မြင့်လိုက်တာ ~ လို့။ 非常高。②遥远, 偏僻; 无边无际的: ကုန်း ~ ဧရာဝတီသာဇာရုံ 亂深山偏僻的地方 / အတွေး ~ သည်။ 想入非非。/ ကျော်တို့ရှာကဗျာလှန် ~ တယ်။ 我们村子非常偏僻。③长久 ④(地位)显贵 ⑤缺乏, 稀少, 罕见: ပို့ ~ သည်။ 天旱少雨。/ ဘဝအတွေးအကြုံ ~ ကြတယ်။ 缺乏生活经验。

ခေါင်ကြိုင်း နဲ့ <gaun gain:> 树顶端的枝条

ခေါင်ကြိုး နဲ့ <khaun gyo:> 扎风筝骨架的线

ခေါင်ကြောင်း နဲ့ <gaun gyaun:> 缅儿童游戏“穿防线”的  
中线(参见 ထပ်ဆီးတမ်းကစား 图)

ခေါင်ခိုက် က၊ <khaun khait> 到 了顶点: ချော်ကြီးလိုက်တာ ~ နေတာသဲ။ 价格昂贵。

ခေါင်ခေါင် I နဲ့ <khaun gaun> 正 中 部 位, 中 期 (一般用在别的名词之后): ခု ~ 仲夏 / ကော ~ 密林中 II က၊ <khaun gaun> ①不体谅; 勇敢; 残暴 ②空空: ရွှေကျောင်းမြှောင်းပြောင်း ~ ။ (成)虚有其表。III မား <khaun gaun> 柳柳声: ~ ပြည်သူ့။ 柳柳作响。

ခေါင်ခေါင်ဖျားယျား နဲ့ <khaun gaun phya: bya:> 穷乡僻壤

ခေါင်ချိုး နဲ့ <khaun gyo:> 一种杧果

ခေါင်ချွဲ့ I က၊ <khaun khyout> 盖屋脊 II နဲ့ <khaun gyout / gaun gyout> ①屋脊 ②登峰造极的人

ခေါင်ခိုးဝါး နဲ့ <khaun zi: wa:> 茅屋屋脊上作檩用的竹竿

ခေါင်ခေါင် နဲ့ <khaun zaut> 一种坡度大排水快的屋顶

ခေါင်ချည်းကြောင်း နဲ့ <gaun zi: gyaun:> = ခေါင်ကြောင်း

ခေါင်ဝပ် နဲ့ <khaun zat> 参见 ခါးဝပ်စောင် 条

ခေါင်ဆန်း နဲ့ <gaun zan> 最好的米

ခေါင်းယောက် က၊ <gaun ze ke:> (一种游戏)打(成堆的)石丸、弹子

ခေါင်ညှုံး နဲ့ <gaun nyun:> ①树梢, 嫩芽: ~ ချိုးသည်။ 给植物打尖。②蔓生植物的嫩枝 ③(喻)出类拔萃的人或物品: သူတို့သည်နိုင်ငံနှင့်လူများ အတွက်မြှင့်လင့်ချက်ကောင်းလှသောလူများ ~ တွေ့ဖြစ်သည်။ 这些青年是国家和民族的最大希望。

ခေါင်တဲ့ နဲ့ <khaun dan> ①(喝 ခေါင်ရည် 酒用的) 吸管  
②(古代芦苇杆制成的)沾水笔

ခေါင်တိုင်း နဲ့ <khaun dain> 支撑脊檩的柱子

ခေါင်တည် I နဲ့ <gaun de> 首领, 首长 II က၊ <khaun te / khaun te> 被推为首领, 当首领

ခေါင်တန်း နဲ့ <khaun dan:> 【建】脊檩

ခေါင်ထိုး I နဲ့ <gaun di:> 达到顶点的事物 II က၊ <khaun hti:> 达到顶点, 达到显要地位

ခေါင်နှိမ် က၊ <gaun hnein> 给植物打尖

ခေါင်ပါး နဲ့ <khaun bi:> = ခေါင်ပြေား

ခေါင်ပေါက် နဲ့ <khaun baut> 人字带拖鞋上插襻鼻子的孔

ခေါင်ပိုက် I နဲ့ <khaun beit> ①【建】人字形房屋屋两侧梁以上呈三角形的墙(竹席, 树板, 砖等制成), 山墙的上半部 ②= ပျေားလို့ II က၊ <khaun peit> 玩“穿防线”游戏时, 攻者被对方守中线人和守某横线的人所阻无法冲出去(参见 ထပ်ဆီးတမ်းကစား 条)

ခေါင်ပျောက်အိုင်း နဲ့ <khaun byaut ein> 无中柱建筑物

ခေါင်ပြေား နဲ့ <khaun bya:> 木板上 钉上铅板或锌板再浇上混凝土的屋顶

ခေါင်ပြု့ နဲ့ <khaun byan:> 平屋顶

ခေါင်ဖိုး နဲ့ <khaun ph- wa:> = ခေါင်ဝါး